



Ref.

အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်း  
APPLICATION FOR REGISTRATION OF MARK

TM-1

သို့

မှတ်ပုံတင်အရာရှိ  
မူပိုင်ခွင့်ဦးစီးဌာန  
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

- ဤလျှောက်လွှာပါ ဖော်ပြချက်များသည် အမှတ်တံဆိပ် မှတ်ပုံတင်ပေးရန် အတွက်တောင်းဆိုချက်ဖြစ်ပါသည်။  
(This is a request for registration of the mark reproduced in this form.)

ရုံးသုံးအတွက်သာ (For Office Use Only):

1

လျှောက်ထားသူ (APPLICANT)

လျှောက်ထားသူတစ်ဦးထက်ပိုပါကအကွက်ထဲတွင် အမှတ်အသားပြုပြီးနောက်ထပ် စာရွက်အသုံးပြုပါ။

[If there is more than one applicant tick off this box and use an additional sheet]:

လူပုဂ္ဂိုလ် (Natural Person)       တရားဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်း (Legal Entity)

\* အမည် (Name): .....

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်/နိုင်ငံကူးလက်မှတ်အမှတ်/အဖွဲ့အစည်း(ကုမ္ပဏီ)မှတ်ပုံတင်အမှတ် (NRC No. /Passport No/ Organization (Company)Registration No): .....

\* လိပ်စာ အပြည့်အစုံ (Full Address): .....

.....  
နိုင်ငံ (Country)

\* တယ်လီဖုန်းနံပါတ် (Telephone Number): .....

အီးမေးလ်လိပ်စာ (Email Address): .....

လျှောက်ထားသူသည် လူပုဂ္ဂိုလ်ဖြစ်လျှင် အောက်ပါတို့ကို ဖော်ပြပါ -

နိုင်ငံသားခံယူထားသည့် နိုင်ငံအမည် (State of nationality) : .....

အမြဲတမ်းနေထိုင်ရာ နိုင်ငံအမည် (State of domicile): .....

ကူးသန်းရောင်းဝယ်ရေး(သို့မဟုတ်)စီးပွားရေးလုပ်ငန်းတည်ထောင်ထားသည့် နိုင်ငံအမည် (State of the industrial or commercial establishment) : .....

လျှောက်ထားသူသည် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်လျှင် အောက်ပါတို့ကို ဖော်ပြပါ -

(Where the applicant is a legal entity, indicate)-

(၁) တရားဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်း၏ အမျိုးအစား (Type of the legal entity):

.....

(၂) ဥပဒေအရတရားဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်း၏ နိုင်ငံဒေသ (The State, and, where applicable, the territorial unit within that State, under the law of which the legal entity is organized):

.....

**2** ကိုယ်စားလှယ် (REPRESENTATIVE ) (ရှိလျှင်) (If any):

\* အမည် (Name): .....

\* နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (NRC Number): .....


\* လိပ်စာ အပြည့်အစုံ (လုပ်ငန်းဆောင်ရွက်သည့် လိပ်စာဖော်ပြရန်) (Business Address):.....

.....

\* တယ်လီဖုန်းနံပါတ် (Telephone Number):..... အီးမေးလ်လိပ်စာ (Email Address):.....

\* ကိုယ်စားလှယ်ခန့်အပ်လွှာ (TM-2 )အား ပူးတွဲတင်ပြပါသည်။  
(The appointment of Representative (TM-2 ) is attached.)

**3** \*အမှတ်တံဆိပ် (THE MARK) (8cmx 8cm)



အမှတ်တံဆိပ်၏ သိသာထင်ရှားသည့်လက္ခဏာ အဖြစ် အရောင်တောင်းဆိုပါသည်။ (Color is claimed as a distinctive feature of the mark.)

(က) တောင်းဆိုသည့်အရောင်(များ) (အရောင်အမည်) သို့မဟုတ် သင်္ကေတကုတ်နံပါတ် (Indication of the color (s) claimed (name of color or color code)).....

(ခ) အရောင်အသီးသီးဖော်ပြချက် (Description of each color) .....

ရှင်းလင်းပြတ်သားသော အမှတ်တံဆိပ်အား A4 Size စာမျက်နှာ ပူးတွဲဖြင့်လည်းတင်ပြနိုင်သည်။ (A clear representation of mark can be submitted with the attached A4 size paper.)

အမှတ်တံဆိပ်သည် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာမတည်မီက စာချုပ်စာတမ်းများ မှတ်ပုံတင်အက်ဥပဒေ (Registration Act, 1908) ၏ ညွှန်ကြားချက် ၁၃ နှင့် ၂၀၁၈ ခုနှစ် စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေတို့အရ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်များ သို့မဟုတ် မှတ်ပုံမတင်ထားသော်လည်း နိုင်ငံတော်၏ ဈေးကွက်အတွင်းတွင် အမှန်တကယ် အသုံးပြုနေသော အမှတ်တံဆိပ်ဖြစ်ပါက အမှတ်အသားပြုပါ။

(Tick off this box if a mark is registered at the Office of the Registration of Deeds in accordance with the direction 13 of the Registration Act, before the Law comes into force or a mark which is actually used in the market of the Union although it is not registered, before the law comes into force.)

(ယင်းကဲ့သို့သော အမှတ်တံဆိပ်ဖြစ်လျှင် သက်သေခံအထောက်အထားများကို ပူးတွဲ တင်ပြရမည်။)

(If the mark is such as, the evidences must be submitted with the attached documents.)

**4** အခြား အမှတ်တံဆိပ်အမျိုးအစား (OTHER TYPE OF MARK)

သက်ဆိုင်သည့် အကွက်(များ)ကိုသာ အမှတ်အသားပြုပါ။ [Tick off one or more box where applicable.]

- အသိအမှတ်ပြုအမှတ်တံဆိပ်(Certification mark)
- စုပေါင်းပိုင်အမှတ်တံဆိပ်(Collective mark)
- သုံးဘက်မြင်အမှတ်တံဆိပ်(Three Dimensional mark)
- ပေါင်းစပ်ထားသော အရောင်သီးသန့်အမှတ်တံဆိပ် (Combination of Color marks)  
(အရောင်ဖြင့်သာ ဖန်တီးထားသောအမှတ်တံဆိပ်များဖြစ်ရမည်ဖြစ်ပြီး စကားလုံးများ၊ ဒီဇိုင်းများမပါဝင်ရ။)  
(Combination of Color marks consists solely of color and no words or designs are claimed)

အမှတ်တံဆိပ်သည် အသိအမှတ်ပြုအမှတ်တံဆိပ် သို့မဟုတ် စုပေါင်းပိုင်အမှတ်တံဆိပ် အဖြစ် လျှောက်ထားလျှင် အဆိုပါ အမှတ်တံဆိပ်အား အသုံးပြုခွင့်ဆိုင်ရာ စီမံကွပ်ကဲသည့် စည်းမျဉ်းများကို -

(If the mark is applied to register as a Certification mark or a Collective mark, the regulations governing the use of that collective or certification mark;)

- ပူးတွဲတင်ပြပါသည်။ (is attached.)
- လျှောက်ထားသည့် နေ့ရက်မှ (၃) လအတွင်း ပေးပို့ပါမည်။(will be furnished within three months from the filing date of the present application.)

- သုံးဘက်မြင်အမှတ်တံဆိပ် (3D mark) အဖြစ်လျှောက်ထားလျှင် ကွဲပြားခြားနားသောမြင်ကွင်း (Different Views) များမှ ပုံများလည်း ပူးတွဲတင်ပြရမည်ဖြစ်ပြီး အဆိုပါ အမှတ်တံဆိပ်နှင့်အသုံးပြုသည့် ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုတို့ကြားတွင် ရရှိထားသော သိသာထင်ရှားမှု (Acquired Distinctiveness) ရှိခြင်းအတွက် ကျိုးကြောင်းဖော်ပြချက် ပါရှိရမည်။  
(If the mark is applied to register as a Three-Dimensional mark, the applicant shall submit different Views of this Mark and the description of acquired distinctiveness between the Mark and Goods/Services)
- အရောင်နှစ်ရောင် သို့မဟုတ် နှစ်ရောင်ထက်ပို၍ ပေါင်းစပ်ထားသော အရောင် သီးသန့် အမှတ်တံဆိပ် (Combination of Color mark) အဖြစ် လျှောက်ထားခြင်းဖြစ်လျှင် အဆိုပါအမှတ်တံဆိပ်အတွက် တိကျသည့် ပုံသဏ္ဍာန် သို့မဟုတ် တိကျသည့် အရောင်ပေါင်းစပ်မှုတို့ဖြင့် ဖန်တီးထားကြောင်း သတ်မှတ်ဖော်ပြချက်များ တင်ပြရမည်ဖြစ်ပြီး အဆိုပါ အမှတ်တံဆိပ်နှင့် အသုံးပြုသည့် ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုတို့ကြားတွင် ရရှိထားသော သိသာထင်ရှားမှု (Acquired Distinctiveness) ရှိခြင်းအတွက် ကျိုးကြောင်းဖော်ပြချက် ပါရှိရမည်။  
(If the mark is applied to register as Combination of Color mark, the applicant shall the description of this mark and the description of acquired distinctiveness between the Mark and Goods/Services.)

**5** အခြား (OTHERS)

(က) တခြားဘာသာများ၏ စကားလုံးနှင့် ကိန်းဂဏန်းများပါဝင်လျှင် မြန်မာဘာသာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာ သို့ အမှတ်တံဆိပ်၏ ဘာသာပြန်ဆိုချက်  
(Translation of the mark into Myanmar or English Language if it consists of or contains characters and numerals of other Languages. (as applicable))

(ခ)  အမှတ်တံဆိပ်တွင် ပါဝင်သောစကားလုံးများသည် အဓိပ္ပါယ်မရှိ၍ ဘာသာပြန်ဆိုမရနိုင်ပါ။  
(The words contained in the mark have no meaning and cannot be translated.)

(ဂ) တခြားဘာသာများ၏ အက္ခရာ(စကားလုံး)နှင့် ကိန်းဂဏန်းများပါဝင်လျှင် မြန်မာဘာသာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာ သို့ အမှတ်တံဆိပ်၏ အသံထွက် (အက္ခရာဖလှယ်မှု)  
(Transliteration of the mark into Myanmar or English Language if it consists of or contains characters and numerals of other Languages.)

(ဃ) အမှတ်တံဆိပ်တွင် ပါဝင်သော အောက်ပါစကားလုံး (သို့မဟုတ်) အစိတ်အပိုင်းတစ်ခုစီအတွက် မိမိတစ်ဦးတည်း အသုံးပြုခွင့် တောင်းဆိုမည် မဟုတ်ကြောင်း မြက်ဟန်ခံပါသည်။  
(The applicant disclaims the rights to the exclusive use for the following element(s) or word(s) contained as part of the mark:)

**6 ဦးစားပေးအခွင့်အရေးတောင်းဆိုချက် (RIGHT OF PRIORITY CLAIMED)**

အကယ်၍ နေရာပိုမိုလိုအပ်ပါကအကွက်ထဲတွင် အမှတ်အသားပြုပြီးအပိုစာရွက်အသုံးပြုပါ။

(If more space is necessary, tick off this box and use an additional sheet):

ဦးစွာလျှောက်ထားခဲ့သည့် နိုင်ငံနှင့် ရုံး/ ခင်းကျင်းပြသခဲ့သည့် နိုင်ငံ (Country & Office of earlier filing/ Country of Exhibition):

ဦးစွာလျှောက်ထား/ခင်းကျင်းပြသခဲ့သည့် နံပါတ် (Application Number of earlier filing/Exhibition(if available):

ဦးစွာလျှောက်ထား/ခင်းကျင်းပြသခဲ့သည့်နေ့ရက် (Date of earlier filing/Exhibition(dd/mm/yyyy):

ဦးစားပေးအခွင့်အရေးတောင်းဆိုရာတွင် ဤလျှောက်လွှာ၌ ဖော်ပြထားသည့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ အားလုံးနှင့် ဆက်စပ်မှုမရှိလျှင် ဤလျှောက်ထားချက်တွင် ဦးစားပေးအခွင့်အရေးနှင့် အကျုံးဝင်သည့် ကုန်ပစ္စည်းနှင့်/သို့မဟုတ် ဝန်ဆောင်မှု အမျိုးအစားများစာရင်းကို အောက်ဖော်ပြပါ ဇယားတွင် ဖော်ပြပါသည်။

(If the right of priority claimed does not relate to all the goods and services listed on this form, indicate the goods and/or services in this application that are covered by the priority in the table below.)

တစ်ခုထက်ပို၍ ဦးစားပေးအခွင့်အရေး သို့မဟုတ် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးကို တောင်းဆိုခဲ့လျှင် ဤလျှောက်ထားချက်တွင် ဦးစွာ လျှောက်ထားခဲ့သည့် လျှောက်ထားချက်အားလုံး၏ ဦးစားပေးအခွင့်အရေး သို့မဟုတ် ကုန်စည်ပြပွဲဆိုင်ရာ အခွင့်အရေးနှင့် အကျုံးဝင်သည့် ကုန်ပစ္စည်းနှင့်/သို့မဟုတ် ဝန်ဆောင်မှုစာရင်းများကို အောက်ဖော်ပြပါ ဇယားတွင် ဖော်ပြပါသည်။

(If the right of priority or Exhibition priority of more than one application is claimed, indicate the priority details of all the earlier filings or Exhibition priority and the goods and/or services in this application that are covered by the priority in the table below.)

<input type="checkbox"/> ဦးစားပေးအခွင့်အရေး (Right of Priority)				
စဉ် (No)	နိုင်ငံ နှင့် ရုံး (Country & Office)	ဦးစွာလျှောက်ထားခဲ့သည့် နံပါတ်နှင့် နေ့ရက် (Priority Number & Date of earlier filing)	အမျိုးအစားနံပါတ် (Class Number)	ကုန်ပစ္စည်းများ နှင့်/သို့မဟုတ် ဝန်ဆောင်မှု အမျိုးအစားများစာရင်း List of Goods and/or Services
<input type="checkbox"/> ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေး (Right of Priority of Exhibition)				
စဉ် (No)	နိုင်ငံ (Country)	ခင်းကျင်းပြသခဲ့သည့် နေ့ရက် (Exhibition Date)	အမျိုးအစားနံပါတ် (Class Number)	ကုန်ပစ္စည်းများ နှင့်/သို့မဟုတ် ဝန်ဆောင်မှု အမျိုးအစားများစာရင်း List of Goods and/or Services

ဦးစားပေးအခွင့်အရေးတောင်းဆိုသော လျှောက်ထားချက် သို့မဟုတ် ခင်းကျင်းပြသခဲ့သည့် အထောက်အထား မိတ္တူမှန် (တခြားဘာသာဖြင့် ရေးသားထားလျှင် အင်္ဂလိပ်ဘာသာ သို့မဟုတ် မြန်မာဘာသာသို့ ဘာသာပြန်ဆိုချက်) ကို -  
(The certified copy of the earlier application/evidence of exhibition which claimed the priority (if it is written by other languages, the translation into Myanmar or English Language))

- ပူးတွဲတင်ပြပါသည်။(is attached)
- လျှောက်ထားသည့်နေ့ရက်မှ (၃)လအတွင်းပေးပို့ပါမည်။ (will be furnished within three months from the filing date of the present application.)

**7**

**\*ကုန်ပစ္စည်း နှင့်/သို့မဟုတ် ဝန်ဆောင်မှုများ (GOODS AND/OR SERVICES)**

မှတ်ပုံတင်လိုသော ကုန်ပစ္စည်းများ နှင့်/သို့မဟုတ် ဝန်ဆောင်မှု အမျိုးအစားများစာရင်းကို နောက်ဆုံးပြင်ဆင် ပြောင်းလဲထားသည့် အပြည်ပြည် ဆိုင်ရာ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ အမျိုးအစား ခွဲခြားခြင်းစနစ်အရ အမျိုးအစားခွဲခြားဖော်ပြပါ။

(List the goods and/or services for which registration is sought according to the appropriate classification in Nice Classification (latest edition) to which the goods and/or services belong.)

- နေရာပိုမိုလိုအပ်ပါက နောက်ထပ်စာရွက်အသုံးပြုပါ။နောက်ထပ်အသုံးပြုသောစာရွက်အရေအတွက်ဖော်ပြပါ။ ( )
- (If more space is necessary, please use an additional sheet and indicate the total number of additional sheets):

အမျိုးအစားနံပါတ် (Class Number)	ကုန်ပစ္စည်း နှင့်/သို့မဟုတ် ဝန်ဆောင်မှုများစာရင်း (List of Goods and/or Services)

**8 \*ငွေပေးသွင်းခြင်း (PAYMENT DETAILS)**

ပေးသွင်းသည့်ငွေပမာဏ (Amount of payment fees) .....

သတ်မှတ်ချက်နှင့်အညီ ပေးသွင်းပြီးဖြစ်သော ငွေသွင်းပြေစာအား ပူးတွဲတင်ပြအပ်ပါသည်။  
(I/We submit the Bank Receipt which has been paid.)

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း အထောက်အထားအား ပူးတွဲတင်ပြပါသည်။  
(I/We submit the supporting document for MSME.)

**9 \* လျှောက်ထားသူ (သို့မဟုတ်) ကိုယ်စားလှယ်၏ ထိုးမြဲလက်မှတ် (SIGNATURE OF APPLICANT OR REPRESENTATIVE)**

အထက်ဖော်ပြပါအချက်များမှန်ကန်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးပါသည်။  
(I hereby declare and sign that the information furnished above is true and correct.)

လက်မှတ်(signature) .....

လျှောက်ထားသူ သို့မဟုတ် ကိုယ်စားလှယ်အမည် .....

(Name of the applicant or Representative)

တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းအမည်နှင့် ရာထူး (အဖွဲ့အစည်းဖြစ်လျှင်) .....

(Name of legal entity and position (if it is entity))

ရက်စွဲ(ရက်/လ/နှစ်)(Date(dd/mm/yyyy)) .....

- အချက်များအားလုံး ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပေးရမည် ဖြစ်သည်။ (Fill in the blank completely.)
- “\*” ပြသထားသော အချက်များကို မဖြစ်မနေ ဖြည့်သွင်းပေးရမည် ဖြစ်သည်။ (Showing “\*” is the mandatory requirements.)